

လါအီကူး ၁၂သီ, ၂၀၁၉

ဆု မိဂ်ပါ, ပျကွာထွဲကွီဖိ ဒီး ကွီဖိတဖှ်.

တၢ်ဆာဂုဆာဝါဒီးတၢ်တူၢ်လိာ်မုာ်. ပဆါမုာ်လၢသုကဒီးန့ၢ်ဘၣ်တၢ်ကီၢ်ခါအကတီၢ်လၢအမုာ်ကတၢၢ် လၢအပျဲးမးဒီးတၢ်ဟူးတၢ်ဂဲၤလၢသုဘၣ်သ့ၣ်ဘၣ်သး တဖှ်န့ၣ်လီၤ. လံာ်ပရၢအဝဲအံၤအိၣ်ဒီးတၢ်ဂ့ၢ်တၢ်ကျိၤအရူၤဒိၣ်လၢအဘၣ်သးဒီး ကွီအိးထီၣ်အဂ့ၢ်န့ၣ်လီၤ. ဝံသးစူ ဖးလံာ်ပရၢအဝဲအံၤလီၤတၢ်လီၤဆဲး တက့ၢ်. နမ့ၢ်အဲၣ်ဒီးဖး တၢ်ဂ့ၢ်တၢ်ကျိၤအဝဲအံၤလၢ မိန့်ကျိၣ်, စဝဲနံးရှ်ကျိၣ်, စိမါလံာ်ကျိၣ်ဒီးကညီကျိၣ်န့ၣ် လဲၤန့ၣ်လီၤဆူ spps.org/harding ပှ်ယဲၤအဖီခိၣ်န့ၣ်တက့ၢ်.

လံာ်လဲၤတၢ်အတၢ်ရဲၣ်လီၤကျဲၤလီၤတဖှ်

ကွီဖိဒီးမိဂ်ပါ/ပျကွာထွဲကွီဖိတဖှ် ကွာ်လံာ်လဲၤတၢ်အတၢ်ရဲၣ်လီၤကျဲၤလီၤတဖှ်လၢ **student/parent portal** ဖီခိၣ် စးထီၣ် မုာ်ဆၢနံၤ, လါအီကူး ၂၆သီ, ၂၀၁၉ အနံၤသ့ဝဲဒၣ်န့ၣ်လီၤ.

သုမုာ်အဲၣ်ဒီးဘၣ်ထီၣ် လံာ်လဲၤတၢ်အတၢ်ရဲၣ်လီၤကျဲၤလီၤတဖှ်န့ၣ် ထဲဒၣ်တမံၤဇီၤလၢ သုဘၣ်အံၤမ့ၢ် သုကွီခိၣ်စလၢန့ၣ်လီၤ.

- A-E – erika.huss@spps.org
- F-K – cynthia.chavez-rios@spps.org
- L-M – edward.xiong@spps.org
- N-S – vang.lo@spps.org
- T-V – mana.vue@spps.org
- W-Z – marianna.sullivan@spps.org
- All CCC – james.shady@spps.org

ခွံတၢ်ကွီဖိ ဒီး ကွီဖိသီတဖှ်အတၢ်မၤလိ/ကွီအိးထီၣ်မုးတၢ်ရဲၣ်တၢ်ကျဲၤ

ကွီအိးထီၣ်မုးတၢ်ရဲၣ်တၢ်ကျဲၤလၢ ခွံတၢ်ကွီဖိတဖှ် ဒီး **Harding** ကွီဖိအသီ ယုာ်ဒီးအဝဲသ့ၣ်ဟံၣ်ဖိဖိတဖှ်အဂီၢ် ကအိၣ်ဝဲဒၣ်ဖဲ ဟါဒိး၄၀န့ၣ်ရံၣ် တူၤ ၆:၀၀ န့ၣ်ရံၣ် ဖဲမုာ်ပျဲးနံၤ, လါအီကူး ၂၈သီ, ၂၀၁၉ အနံၤန့ၣ်လီၤ. ဖဲပျကိးဂၤဒဲးထီၣ်ဒိကန့ၣ်တၢ်ဂ့ၢ်တၢ်ကျိၤဖဲ အိၣ်ဒိၣ်ထီၣ်ရံၣ်ယုာ်ပျဲးအလီၢ်ခဲန့ၣ်, ပျခွံတၢ်ကွီဖိတဖှ်ကထံၣ်လိာ်သးဒီးအဝဲသ့ၣ် ကွီသရၣ်သရၣ်မုာ်ပျဲးဟ့ၣ်ကုၣ်တၢ်တဖှ်, ဟံးန့ၢ်အဝဲသ့ၣ်လံာ်လဲၤတၢ်အတၢ်ရဲၣ်လီၤကျဲၤလီၤ ဒီးဟးကွာ် ကွီတၢ်သ့ၣ်ထီၣ်တၢ်ဖးတဖှ်န့ၣ်လီၤ. ကွီဖိအသီတဖှ်ကဒီးန့ၢ်စ့ၢ်ကိးအဝဲသ့ၣ်လံာ်လဲၤတၢ်အတၢ်ရဲၣ်လီၤကျဲၤလီၤတဖှ်န့ၣ်လီၤ.

တၢ်ကတိၤပာ်ဖျါထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤဖဲ အိၣ်ဒိၣ်ထီၣ်ရံၣ်ယုာ်အပူၤ ကအိၣ်ဝဲဒၣ်ဖဲ ဟါဒိး ၄:၄၅ န့ၣ်ရံၣ်အကတီၢ်န့ၣ်လီၤ.

အဝဲအံၤမုာ် တၢ်ဂ့ၢ်တၢ်ကျိၤတၢ်ဒုးသ့ၣ်နီၣ်တနီၤလၢ မိဂ်ပါဒီးကွီဖိတဖှ်အဂီၢ်-

- ဖဲ မုာ်ဖိဖးနံၤ, လါအီကူး ၂၃သီအနံၤန့ၣ် ဝံစိာ်တီဆူဝဲကျိၤ(Transportation Department) ကဆူယီၤ ဖိးစံးတဖှ်လၢပာ်ယုာ်ဒီး ကွီဖိဘးစံး အိၣ်ပတုာ်လီၢ်ကျဲၤ ဒီးဘးစံးလဲၤအိၣ်ကွီဖိအဆၢကတီၢ်.
- ကွီကီၢ်ရူၣ်ဆူန့ၢ်သုလၢ **Free and Reduced Lunch** (တၢ်ဒီးန့ၢ်ကလိကွီတၢ်အိၣ်ဒီးတၢ်မၤဖျဲးလီၤတၢ်အိၣ်ပျဲး)လံာ်တက့ၢ်ဒိလံာ်န့ၣ်လီၤ. ဝံသးစူမၤ ပျဲးလံာ်တက့ၢ်ဒိ, ထၢန့ၢ်အိၣ်ဖဲအလံာ်ပရၢပူၤ ဝံဒီးဆူက့ၤဆူ စ့ၣ်ဖိလံာ်ပဒိၣ်ကွီန့ၣ်တက့ၢ်. နမ့ၢ်အိၣ်ဒီးတၢ်သံကွာ်တဖှ်န့ၣ် ကိး ၆၅၁-၆၀၃-၄၉၅၀ န့ၣ်တက့ၢ်. နမၤပျဲးလံာ်တက့ၢ်ဒိဖဲ <https://mealapp.spps.org> ပှ်ယဲၤဖီခိၣ်သ့စ့ၢ်ကိးလီၤ. **Harding** တီထီၣ်ကွီ မုာ်ကွီတဖျၢၣ်လၢပာ်ဖျိၣ်မၤသကိး တၢ်ဒီး CEP တၢ်ရဲၣ်တၢ်ကျိၤလၢအဟ့ၣ်လီၤကလိ ဂီၤခိတၢ်အိၣ်ဒီး မုာ်ဆါခိတၢ်အိၣ်တၢ်အိၣ်ဆူကွီဖိသ့ၣ်တဖှ် လၢအဝဲသ့ၣ်တလိာ်ဟ့ၣ်အပူၤဘၣ်န့ၣ် လီၤ. ဒ်သိးဒီးပကဆဲးမၤသကိးတၢ်ဒီး တၢ်ရဲၣ်တၢ်ကျိၤဂုၤဒ်သိးအံၤန့ၣ် ပအိၣ်ဒီးလၢဟံၣ်ဖိဖိကိးဂၤဒဲးကမၤပျဲး **Free and Reduced Lunch** လံာ် တက့ၢ်ဒိတဘျီန့ၣ်လီၤ.
- လၢနကဟ့ၣ် တၢ်အိၣ်ဂုၤဂုၤ(la carte)အပူၤအဂီၢ်န့ၣ် နဘၣ်ကွဲးဆူယီၤခွဲးဆူ **Nutrition Services** ဒီး နဟ့ၣ်အိၣ်ဖဲ www.paypams.com ပှ်ယဲၤအဖီခိၣ်သ့စ့ၢ်ကိးန့ၣ်လီၤ.
- တနံၣ်အံၤ **Lifetouch** ကဒီးန့ၢ်ကွီဖိတဖှ်အတၢ်ဂီၤလီၤ. ကွီဖိတၢ်ဂီၤအနံၤမုာ်ဝဲ မုာ်လုၤဇီၤနံၤ, လါအီကူးထီၣ်ဘၣ် ၃၁သီ ဖဲကွီထီၣ်အဆၢကတီၢ် ဒီးကွီ ဖိက့ၤဒိကဒါက့ၤတၢ်ဂီၤမုာ်နံၤမုာ်ဝဲ မုာ်ပျဲးနံၤ, လါအီကူးဝဲဘၣ် ၂၇သီအနံၤန့ၣ်လီၤ. တၢ်အကါဒိၣ်မးလၢ ကွီဖိတကဖျၢၣ်စ့ၣ် ကဒိတၢ်ဂီၤဒ်သိးဒီးအဂီၢ်ကပာ် ယုာ်ဖဲ **yearbook**(တနံၣ်တဘျီကွီတၢ်ဂီၤလံာ်) အပူၤအဂီၢ်န့ၣ်လီၤ. နတလိာ်ဟ့ၣ်တၢ်ဂီၤတဖှ်အပူၤဘၣ်. ကွီဖိကိးဂၤဒဲးလၢဒိတၢ်ဂီၤတဖှ် ဒီးန့ၢ်ကွီဖိ ID's လၢအဝဲသ့ၣ်တလိာ်ဟ့ၣ်ပျဲးဘၣ်န့ၣ်လီၤ. ဖဲလါအီကူးထီၣ်ဘၣ်တတၢ်အကတီၢ်န့ၣ် သုဖိကက့ၤစိာ်လံာ်တက့ၢ်ဒိတဘျီဆူဟံၣ်န့ၣ်လီၤ.
- တၢ်မၤပျဲး iUpdate န့ၣ် ပာ်ယုာ်ဒီး မိဂ်ပါဒီးပျကွာထွဲကွီဖိဘၣ်မၤပျဲး iPad Agreement (အါဖဲးတၢ်အာ်လီၤ)လၢကွီဖိကိးဂၤဒဲးအဂီၢ်လီၤ. ဝံသး စူမၤပျဲး iUpdate ဖဲ spps.org/onestop ပှ်ယဲၤအဖီခိၣ်တချုး လါဖဲးပထုဘၣ် ၆သီအနံၤ, ဒီးမၤလီၤတၢ်လၢ နဖိကအိၣ်ဒီးတၢ်ခွဲးတၢ်ယာ်လၢ ကစူးကါ အါဖဲးလၢ အဝဲသ့ၣ်တၢ်တၢ်ဖဲးလိမၤဒီးအဂီၢ်န့ၣ်လီၤ.

- **Harding** တီထီကို ကိုထိုင်အဆာကတီၢ်မုၢ်ဝဲ **ဂီၤခိ ဓးၣ်န့ၣ်ရံၣ် တုၤ ဟါခိ ၃း၀၀န့ၣ်ရံၣ်**, ဧိးကိုထိုင်အနံၤမုၢ်ဝဲ မုၢ်ဆၣ်နံၤ တုၤမုၢ်ဖိဖးနံၤန့ၣ်လီၤ. ကိုဖိကိးဂၤဖဲးကဘၣ်တၢ်ကွၢ်ထွဲအဝဲသ့ၣ်လၢ ကိုပုၤဘၣ်မုၢ်ဘၣ်ဒါတဂၤ ဖဲအိၣ်လၢကိုတၢ်သ့ၣ်ထီၣ်ပုၤဖဲ တချးကိုထိုင်ဧိးကိုပျီအလီၢ်ခံန့ၣ်လီၤ.

သ့ၣ်နီၣ်ထီၣ်လၢ, ကိုထိုင်အခိၣ်ထံးကတၢ်တနံၤမုၢ်ဝဲ မုၢ်ယုၣ်နံၤ, လါဖဲးပထုဘၣ် ၃သီ, ၂၀၁၉ အနံၤန့ၣ်တက့ၢ်. ကိုဖိတဖၣ်ကဘၣ်ဟဲတုၤကိုတချး ဂီၤခိ ဓးၣ်န့ၣ်ရံၣ်အဆာကတီၢ်န့ၣ်လီၤ. ဖဲကိုထိုင်အခိၣ်ထံးတနံၤန့ၣ်, ကိုဖိကိးဂၤဖဲးကဘၣ်လဲၤဆု အဝဲသ့ၣ် Advisory/00 တီၤဖး ဖဲ ဂီၤခိ ဓးၣ်န့ၣ်ရံၣ်အကတီၢ်န့ၣ်လီၤ.

သုမုၢ်အိၣ်ဧိးတၢ်သံကွၢ်တမံၤလၢလၢန့ၣ် ဝံသးစူၤကိး (၆၅၁) ၇၉၃-၄၇၀၀ န့ၣ်တက့ၢ်. ပခိးကွၢ်လၢကိုန့ၣ်လၢအဂ့ၤကတၢ်တနံၣ်န့ၣ်လီၤ.